


# ຝາກໍ່ ມາກຸ່ ຫາກໍ່ ກຳມະກຳ ພາກຸ່ ກໍ່ ກຳມະກຳ

ຫວະ ຊຸ່ນ ສະຫຼຸ່ນ ອາວິກະ ມາກຸ່









မၢ်ကံၤကၤမံၤဆူကံၤ ဝါကံၤမၤမၤမၤ  
တပူကံၤတၢ်ကၤကံၤကံၤကံၤကံၤကံၤ။

ပနံးသီးလေးကခိၤလိက်တာ  
သားသားစားဖို့ပါ။



မိန့် နှစ်ပျက် အစားတစ်ပျက်  
အစားတစ်ပျက် အစားတစ်ပျက်။


လိမ္မော်သီးက အရည်ရွှမ်း  
စားတော့ စိတ်ရွှင်လန်း။



မာဒါ အီဇစ် နှစ်ပတ်တော်  
အိမ်ထောင်ရေးအဖွဲ့အစည်း

သံပရာသီးကချင်လှိုက်တာ  
အိမ်ထောင်ရေးအဖွဲ့အစည်းပါ။





အြေမံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်  
မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်မံဉာဉ်

ငှက်ပျောသီးကအဝါရောင်လေး  
စားလို့ကောင်းတယ်လေး။



မၢ်ဂံၢ်ပၢၤကံၤဖျၢၣ် ဝါၣ်တၢ်  
ဖျၢၣ်ပျဲၤဖျၢၣ်ပျဲၤပၤမၤ။

သဘောသီးကဆိမ္မုလိက်တာ  
သားသားကြိုက်တယ်ဗျာ။



မာဒါ မုကုဏ် တါတါ  
မဟာ ဝါကုဏ် တါက ဝါက။



သရက် သီးက ချိုချိုလေး  
ရောဂါကာကွယ်ပေး။



မာဒါဒါကံ ဓာပုမာဒါဒါ  
ကရိတံမာဒါဒါဒါဒါ။

ပိန္နဲသီးကမ္ပွေးလှိုက်တာ  
အရသာရိုတယ်ဗျာ။





မၤကံၤခွဲၤကၤခွဲၤတၢ်ပၤ  
ပျံၤတၢ်မၤ မၤကၤကၤတၢ်ပၤ။

ကြွက်ဟင်းခါးသီးကခါးခါးလေး  
ထောင်းစားရင်တော့ကောင်းတယ်လေး။





တိုင်းလေ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

